

# မာတိကာ

အမှာစကားလေးပါ	၅
စေတနာစကား	၇
၁။ ပစ္စုပ္ပန်မှာ ပျော်အောင်နေပါ	၉
၂။ ပစ္စုပ္ပန်မှာ ပျော်အောင်နေပါ - ၂	၁၃
၃။ ပစ္စုပ္ပန်မှာ နေရအောင်	၁၇
၄။ ပစ္စုပ္ပန် = ဒီနေ့	၂၃
၅။ ပစ္စုပ္ပန်ကို ပျော်ရွှင်စွာဖြတ်သန်းပါ	၂၉
၆။ ဒီနေ့ကိုပဲ အရင်တန်ဖိုးထားပါ	၃၃
၇။ ပျော်အောင်သာနေပါ	၃၇
၈။ ကိုယ့်ကိုယ်ကိုယ် ချစ်ကြည့်ပါ	၄၁
၉။ မျက်နှာဖုံးအောက်ကမျက်နှာ	၄၅
၁၀။ ပျော်ရွှင်လှပသော ပစ္စုပ္ပန်	၄၉
၁၁။ ပေးဆပ်ခြင်းရဲ့ ပျော်ရွှင်မှုအရသာ	၅၃
၁၂။ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ရှာဖွေပါ	၅၇
၁၃။ စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ	၆၁
၁၄။ ကမ္ဘာကြီးကို ကျေးဇူးတင်ပါတယ်	၆၅
၁၅။ ခွင့်လွှတ်နားလည်မှု	၇၁
၁၆။ ပစ္စုပ္ပန်	၇၅
၁၇။ အရာရာကို ပူဆွေးနေခြင်းက မှန်ရဲ့လား	၇၉
၁၈။ အားလုံးကို ကျေးဇူးတင်ပါတယ်	၈၃
၁၉။ တူနေခဲ့ရင်တောင်	၈၇
၁၉။ မသိစိတ်ကို အသုံးချပါ	၉၁